

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး

သတင်းထုတ်ပြန်ချက် (၁/၂၀၁၅)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

၁၃၇၆ ခု၊ တပို့တွဲလဆန်း ၃ ရက်

နိုင်ငံတော်သမ္မတဦးဆောင်သော ၆ ဦး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော် နာယကထံမှ နိုင်ငံတော်သမ္မတထံသို့ ပေးပို့သည့် သဝဏ်လွှာနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း

၁။ နိုင်ငံတော်သမ္မတ ဦးဆောင်သော ၆ ဦး တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်သည် ကောင်းမွန်သော နိုင်ငံရေးလုပ်ငန်းလမ်းစဉ်တစ်ရပ်ဖြစ်၍ ကြိုဆိုပါကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲ အား မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ၁၇-၁-၂၀၁၅ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့ပါသည်။

၂။ အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်တွေ့ဆုံပြီး ဆွေးနွေးပွဲမူဘောင်အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းသတ်မှတ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ၆ ဦး အဖွဲ့တွေ့ဆုံပွဲကို ဆောလျင်စွာ ပြုလုပ်ရန်လိုအပ်ပါကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံမှ နိုင်ငံတော်သမ္မတထံသို့ ၂၂-၁-၂၀၁၅ ရက်တွင် သဝဏ်လွှာ ပြန်လည်ပေးပို့ထားပါသည်။ ယင်းသဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- “ရည်ညွှန်း ချက် ။ (၁) ပြည်ထောင်စုလွှတ်တော် နာယကထံမှ နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၆-၁၁-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁/ပထ (စည်းဝေး) ၉/၂၀၁၄- ၁၅၃ ဖြင့် ပေးပို့သော သဝဏ်လွှာ
- (၂) နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုင်ငံတော်သမ္မတရုံး၏ ၁၇-၁-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၁၀၇(၂)/ ၈/သမ္မတရုံး ဖြင့် ပေးပို့သော သဝဏ်လွှာ

၁။ နိုင်ငံတော်သမ္မတထံမှ ရည်ညွှန်း (၂) ဖြင့် ပေးပို့သော သဝဏ်လွှာကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှတ်တမ်း တင်ပြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း မိတ္တူဖြန့်ဝေအသိပေးပြီးဖြစ်ပါသည်။

၂။ နိုင်ငံတော်သမ္မတ ဦးဆောင်သော ၆ ဦး တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်ကို ကြိုဆို ပါကြောင်းနှင့် ကောင်းမွန်သော နိုင်ငံရေးလုပ်ငန်းတစ်ရပ်ဖြစ်၍ တွေ့ဆုံဆွေးနွေးပွဲအား မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန် ရည်ညွှန်း (၂) တွင် ပါရှိသည့် အတွက် ယခုကဲ့သို့ ပြန်ကြားရခြင်းဖြစ်ပါသည်။

၃။ ရည်ညွှန်း (၁) ပါ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် အရေးကြီးအဆိုမှာ ခေတ်စနစ်၊ အချိန်အခါအခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ် လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်း များ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များ မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း ဖြစ်ပါသည်။

၄။ အဆိုတွင်ပါရှိသည့်အတိုင်း ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတဦးဆောင်သော ၆ ဦးအဖွဲ့ ဆောလျင်စွာ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက်လည်းကောင်း ပိုမိုကောင်းမွန် သော အကျိုးရလဒ်များ ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။

၅။ သို့ပါ၍ ပထမအကြိမ်တွေ့ဆုံပြီး ဆွေးနွေးပွဲမူဘောင်အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းသတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ၆ ဦးအဖွဲ့ တွေ့ဆုံရေးကို ဆောလျင်စွာ ပြုလုပ်ရန်လိုအပ်ပါကြောင်း ပြန်ကြားအပ်ပါသည်။”

၃။ အထက်ပါ ပြန်ကြားချက်နှင့် စပ်လျဉ်း၍ အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး

သတင်းထုတ်ပြန်ချက် (၂/၂၀၁၅)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

၁၃၇၆ ခု၊ တပို့တွဲလဆန်း ၃ ရက်

အမျိုးသားပညာရေးဥပဒေ ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော် နာယကထံမှ နိုင်ငံတော်သမ္မတထံသို့ ပေးပို့သည့် သဝဏ်လွှာနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း

၁။ အမျိုးသားပညာရေးဥပဒေ ပြန်လည်သုံးသပ်ရန်ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ၁၉-၁-၂၀၁၅ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့ပါသည်။

၂။ အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနသည် ပြင်ဆင်ဖြည့်စွက်လိုသည့် အကြောင်းအရာများ ပါဝင်သည့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ဆောင်ရွက်ရန် လိုအပ်ပါကြောင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံမှ နိုင်ငံတော်သမ္မတထံသို့ ၂၂-၁-၂၀၁၅ ရက်တွင် သဝဏ်လွှာ ပေးပို့ပြန်ကြားထားပါသည်။ ယင်းသဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

“ရည်ညွှန်းချက် ။ နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုင်ငံတော်သမ္မတရုံး၏ ၁၉-၁-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၁၀၇ (၃)/၈/ သမ္မတရုံးဖြင့် ပေးပို့သောသဝဏ်လွှာ

၁။ အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်းသည့် ရည်ညွှန်းပါ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာသည် အမျိုးသားပညာရေးအဆင့် မြင့်မားတိုးတက်ရေး ဦးတည်လျက် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ပေးပို့ထားကြောင်း သိသာထင်ရှားပါသည်။

၂။ အဆိုပါ သဝဏ်လွှာကို ၂၀-၁-၂၀၁၅ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ လွှတ်တော်သို့တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း ဆောင်ရွက်ပြီး သဝဏ်လွှာပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရန် ဥပဒေကြမ်းပူးပေါင်းကော်မတီအား တာဝန်ပေးအပ်ခဲ့ပါသည်။

၃။ ဥပဒေကြမ်းပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင်ပါရှိသော ထင်သာမြင်သာရှိပြီး ပြည့်စုံသည့် အချက်အလက် အကြောင်းအရာများအပေါ် စိစစ် လေ့လာမှုအရ အမျိုးသားပညာရေးဥပဒေကို ဆွေးနွေးညှိနှိုင်း သုံးသပ်ဆောင်ရွက် သင့်ကြောင်း ၂၂-၁-၂၀၁၅ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တင်ပြ ခဲ့ပါသည်။

၄။ အမျိုးသားပညာရေးဥပဒေသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ဥပဒေဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၇ အရ ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ အာဏာတည်သော ဥပဒေတစ်ရပ် ဖြစ်ပါသည်။

၅။ အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်း၍ လက်တွေ့ကျင့်သုံး ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက ပညာရေးဝန်ကြီးဌာနသည် ပြင်ဆင်ဖြည့်စွက်လိုသည့် အကြောင်းအရာ များပါဝင်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ဆောင်ရွက်ရန်လိုအပ်ပါသည်။

၆။ ထိုသို့ပေးပို့လာပါက လွှတ်တော်အသီးသီးနှင့် သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များ၊ ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေး၍ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း သဝဏ်လွှာပေးပို့ ပြန်ကြားအပ် ပါသည်။”

၃။ အထက်ပါ ပြန်ကြားချက်နှင့် စပ်လျဉ်း၍ အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ရုံး